

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်



ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေအစီရင်ခံစာ
(၂၀၁၈ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလ အထိ)

၂၀၁၉ ခုနှစ် ၊ သြဂုတ်လ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေအစီရင်ခံစာ (၂၀၁၈ ခုနှစ်၊ ဧပြီလမှစက်တင်ဘာလအထိ)

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	Economic Environment and Banking Sector Development	၂
၂။	Macro Prudential Ratio များဖြင့် စိစစ်တင်ပြခြင်း	၇
၃။	ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုအခြေအနေ သုံးသပ်တင်ပြချက်များ	၈
၄။	ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ၂၀၁၈ ခုနှစ်ပထမ (၆) လပတ်ဘဏ္ဍာနှစ် အတွက်အရေးပါသောဘဏ္ဍာရေးဆိုင်ရာကိန်းဂဏန်းများအပေါ်အခြေခံ စိစစ်ချက်များ	၈
၅။	ဘဏ်များအားပြန်လည်တည့်မတ်စေရန် ဆောင်ရွက်ခဲ့မှုများ	၁၉
၆။	ငွေရေးကြေးရေးကုမ္ပဏီများအားကြီးကြပ်စစ်ဆေးခြင်း	၁၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေအစီရင်ခံစာ (၂၀၁၈ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအထိ)

၁။ Economic Environment and Banking Sector Development

၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအနက် Tourism Sector နှင့် Transport Sector နှေးကွေးခဲ့ပြီး၊ Telecom Sector ၊ Wholesale and Retail Trade တို့မှာတိုးတက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ Wholesale and Retail Sector တွင် Japan ၊ Thailand နှင့် South Korea တို့မှ ပိုမိုဝင်ရောက်လာကြောင်း တွေ့ရှိရပါသည်။ Germent Manufacturing မှာလည်း မြင့်တက်ခဲ့ပါသည်။ Banking Sector တစ်ခုလုံးအနေဖြင့် ကြည့်ပါက Foreign Exchange Inflow to Banking System တွင် Non-trade Sector ဖြစ်သော ချေးငွေနှင့် Other Remittance တို့မှ Net Flow ရှိခဲ့သော်လည်း MMK to USD Exchange Rate မှာ အမြင့်ဆုံး 1,597 အထိရောက်ခဲ့ပြီး၊ Interbank Transactions များတွင် MMK အတက်အကျများမှုကြောင့် Demand များသော်လည်း Supply တို့ဆိုင်းမှုကြောင့် မြန်မာကျပ် ပိုမိုကျဆင်းခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လမှစတင်အသက်ဝင်ခဲ့သော Myanmar Company Law နှင့် Myanmar Sustainable Development Plan အရ Private Sector အတွင်း Foreign Capital ပိုမိုစီးဝင်နိုင်ရန် မျှော်မှန်းခဲ့သော်လည်း၊ FDI ဝင်ရောက်မှုမှာ အနည်းငယ်သာ တိုးတက်ခဲ့ပါသည်။


ဘဏ်များ၏ အဓိက Financing ပေးသော Sector မှာ နိုင်ငံပိုင်ဘဏ်များအနေဖြင့် Agriculture Sector ကိုပိုမိုထုတ်ချေးခဲ့ပြီး၊ Private Bank များအနေဖြင့် Trading Sector ကို ပိုမို ထုတ်ချေးခဲ့ပြီး၊ ဒုတိယအများဆုံးအနေဖြင့် အထွေထွေကဏ္ဍ၊ တတိယအများဆုံးအနေဖြင့် Construction၊ Service၊ Production ကဏ္ဍများကို ထုတ်ချေးခဲ့ကြောင်းတွေ့ရပါသည်။

Banking Industry အနေဖြင့် Digital Banking and Services များ ပိုမိုလုပ်ဆောင်လာခဲ့ပြီး၊ SME Sector နှင့် Microfinance Sector တို့တွင် Financial Services များ ပိုမိုဖြည့်ဆည်း ပေးလာ ကြပြီး၊ ဘဏ်စာရင်းဖွင့်လှစ်မှု ပိုမိုလာကြောင်း တွေ့ရပါသည်။ Credit to GDP မှာ ၃၀.၁၈% ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆) လ Budget ဖြစ်ခဲ့၍ ယခင်နှစ် 12 Months Budget 2017-2018, March နှင့်ယှဉ်ပါက ပမာဏအားဖြင့်ကျပ် ၂,၉၉၁.၅၁ ဘီလီယံ တိုးတက်ခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Access to Finance ကို ပိုမိုအားကောင်းစေရန်နှင့် SME ကဏ္ဍပိုမိုတိုးတက်စေရန်အတွက် ပြည်တွင်း Stakeholder များ Development Partner နှင့် နည်းပညာပိုင်း၊ စည်းကမ်းသတ်မှတ်ချက်များတွင် ပိုမိုအားကောင်းစေရန် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး Collateral ပိုင်းသာမက Cash Flow Statement များ၊ Business Plan များအရ Movable Assets များ အခြေခံ၍ Financing ပေးရန် အားပေးခဲ့ပါသည်။ ၎င်းအပြင် Government Project Loan များ၊ Housing Loan များကို System အတွင်း Liquidity တိုးလာစေပြီး၊ ငွေကြေးလည်ပတ်မှုအားကောင်းစေရန် ခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များပိုမိုခိုင်မာ တောင့်တင်းစေရန် ဆုံးရှုံးနိုင်ခြေများ အပေါ် မူတည်၍ မတည်ငွေရင်းတိုးမြှင့်စေခြင်း၊ ငွေကြေးလွယ်ကူမှု ပိုမိုထိန်းကျောင်းရန် ကြပ်မတ် ဆောင်ရွက်ခဲ့ပြီး၊ Access to Finance ပိုမိုအားကောင်းစေရန် အစိုးရ နှင့် Private Sector Financing






နှင့် အထူးသဖြင့် G to G Financing များ ပိုမိုခွင့်ပြုပေးခဲ့ပါသည်။ Non-bank Financial Sector တွင် Gradually liberalization ပြုလုပ်ခဲ့သဖြင့် Microfinance, Insurance, Capital market တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုမိုပါဝင်ခွင့်ပေးခြင်းဖြင့် ပြည်ပအရင်းအနှီးစီးဝင်မှု ပိုမိုရရှိရန် မျှော်မှန်းခဲ့ခြင်း နှင့်အတူ Cross Sector Regulatory Body အကြား Financial Stability ဖြစ်စေရန် ပိုမိုပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။




Credit to GDP




နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအပြင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား တိုင်းပြည်၏ စီးပွားရေးအင်ဂျင်တွင် Financing ပိုမိုရရှိစေရန် ပြည်တွင်း Corporate Business များအား Financing ပိုမိုအလေးပေးဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေသာမက နိုင်ငံခြားငွေဖြင့်လည်း ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ ချေးငွေ Portfolio တွင် ဘဏ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ ပါဝင်မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ချေးငွေများပိုမိုလာကြောင်း တွေ့ရပါသည်။ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လအတွင်း အပ်ငွေတိုးတက်မှုမှာ ၅.၆၈ % ရှိသော်လည်း ချေးငွေတိုးတက်မှုမှာ ၁၁.၂၈ % ရှိပါသည်။ ဘဏ်လုပ်ငန်းကဏ္ဍ၏ ပျမ်းမျှငွေကြေးလွယ်ကူမှုအချိုး မှာ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၄၉.၃၁% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၃၈.၈၅ % ရှိခဲ့သဖြင့် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀.၄၆% တိုးလာကြောင်းတွေ့ရှိရပါသည်။ ပုဂ္ဂလိကဘဏ် များ၏ ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့်ကျဆင်းခဲ့သော်လည်း နိုင်ငံပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့် တိုးလာခြင်းကြောင့် ဖြစ်ပါသည်။



စီးပွားရေးဖွံ့ဖြိုးမှုတွင် Retail Sector မှာ တစ်ခုအပါအဝင်ဖြစ်ပြီး Digital Banking System (E-Cards, E-banking နှင့် Mobile Payment) များကို ပိုမိုဆောင်ရွက်လာရာ Banking Sector ဖွံ့ဖြိုးမှုကို Services များပိုမိုပေးခြင်းဖြင့် Online Transactions များပိုမိုတိုးတက်ခဲ့ကြောင်း တွေ့ရပါသည်။ ၎င်းအပြင် Mobile Service Provider များမှလည်း Payment Transactions များကို Retail Sector အတွက် အထောက်အကူပြုခဲ့ရာ Financial Inclusion Context တွင် ပါဝင်အကောင်အထည် ဖော်နေကြောင်း တွေ့ရှိရပါသည်။





၂။ **Macro Prudential Ratio များဖြင့် စိစစ်တင်ပြခြင်း**

၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ဘဏ်များ၏ရရန်ပိုင်ခွင့်များ၊ပေးရန်တာဝန်များ၊ မတည်ရင်းနှီးငွေနှင့်အမြတ်ရရှိမှုမှာတိုးတက်မှုရှိခဲ့ပါသည်။ ဘဏ်များ၏ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှုများအပေါ်ပြန်ရချက် (Return on Equity) မှာယုမ်းမျှအားဖြင့် ၂.၄၃% နှင့် ရရန်ပိုင်ခွင့်အပေါ်ပြန်ရချက် (Return on Assets)မှာယုမ်းမျှအားဖြင့် ၀.၂၁% ရှိကြောင်း တွေ့ရှိရပါသည်။ ဘဏ်လုပ်ငန်းကဏ္ဍ၏စုစုပေါင်းရရန်ပိုင်ခွင့်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၆.၃၄% တိုးတက်ခဲ့ပြီး၊ ထိုသို့တိုးတက်လာခြင်းမှာ အပ်ငွေများ တိုးတက်လာသည် နှင့်တစ်ပြိုင်နက် ချေးငွေများတိုးတက်လာခြင်း၊ မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဘဏ်များ၏အပ်ငွေအနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၅.၆၈% တိုးတက်လာကြောင်းတွေ့ရှိရပြီး၊ ယင်းသို့အပ်ငွေတိုးတက်လာခြင်းမှာ နိုင်ငံတဝှမ်း ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်လာခြင်းနှင့်ပြည်သူများမှဘဏ်အသုံးပြုမှုများပြားလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ အလားတူချေးငွေအနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၂၈ % တိုးလာကြောင်းတွေ့ရှိရပြီး၊ ၎င်းတို့အနက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သို့ ကျပ် ၉၆၃.၄၁ ဘီလီယံ ထုတ်ချေးခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့တိုးတက်လာခြင်းမှာ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာခြင်း နှင့်စားသုံးသူချေးငွေ (Consumer Credit) တိုးလာခြင်းကြောင့်ဖြစ်ပါသည်။ ချေးငွေနှင့်အပ်ငွေ အချိုးမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ လ ဘဏ္ဍာနှစ်ကုန်ဆုံးသော ၃၀.၉.၂၀၁၈ ရက်နေ့တွင် ၅၉.၆၂% ရှိကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ဘဏ်များ၏ စုစုပေါင်းချေးငွေနှင့် စုစုပေါင်းရရန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပိုင်ခွင့်အချိုးမှာ ၃၀.၉.၂၀၁၈ ရက်နေ့တွင် ၄၄.၆၅% ရှိကြောင်းတွေ့ရှိရ၍ ဘဏ်များတွင် စုစုပေါင်း ရရန်ပိုင်ခွင့်များအနက် ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်မှာသတ်မှတ်အချိုး ၂၀% နှင့် အထက် ရှိကြောင်း တွေ့ရပါသည်။ ဘဏ်လုပ်ငန်းကဏ္ဍ၏ မတည်ရင်းနှီးငွေ(Capital) ပမာဏမှာ ၃၀.၉.၂၀၁၈ ရက်နေ့တွင် ၈.၁၄% တိုးလာကြောင်းတွေ့ရှိရပါသည်။

၃။ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှု အခြေအနေသုံးသပ်တင်ပြချက်များ

ဘဏ်လုပ်ငန်းကဏ္ဍသည်လျင်မြန်စွာတိုးတက်ပြီးခေတ်မီလာသည့်အတွက် ကြီးကြပ်ကွပ်ကဲသည့် စည်းမျဉ်းများကိုနိုင်ငံတကာစံနှုန်းများသို့ မြှင့်တင်ခြင်းနှင့်ကြီးကြပ်ကွပ်ကဲမှုစွမ်းရည် တည်ဆောက်ခြင်းတို့ပြုလုပ်လျက် ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိကဘဏ်များနှင့် ငွေရေးကြေးရေးကုမ္ပဏီများ၏လုပ်ငန်းဆောင်ရွက်မှုများအနက် ချေးငွေထုတ်ချေးတိုးတက်မှုတွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ Share ပါဝင်မှုမှာ တိုးတက်မှုရှိခဲ့ပြီး၊ ဘဏ်များအကြား Interbank Lending မှာလည်း ပိုမိုခဲ့၍ ငွေဖြစ်လွယ်မှု Short Term Money Market ၏ အခန်းကဏ္ဍမှာ ပိုမို တိုးတက်မှုရှိခဲ့ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Interbank Market Development ဖြစ်စေရန် Intra Day Liquidity Support ပေးခြင်း၊ ဘဏ်များအကြား Repo Transactions များခွင့်ပြုပေးခြင်း၊ FX လိုအပ်ချက်ရှိသည့် ဘဏ်များအတွက် Swap Facility တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဘဏ်များ၏ အမြတ်ရရှိမှုသည် နှစ်စဉ်တိုးတက်နေကြောင်းနှင့်ပြည်တွင်း ဘဏ်လုပ်ငန်းစီမံခန့်ခွဲမှုသည်ခိုင်မာမှုရှိကြောင်းတွေ့ရှိရပါသည်။

ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်များ အနက်မှ ရည်မှန်းချက်တစ်ခုဖြစ်ပြီး၊ ထိုသို့ ငွေရေးကြေးရေးစနစ်တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများအား စည်းမျဉ်းများချမှတ်၍ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ် စစ်ဆေးခြင်းကို ဆောင်ရွက်ပါသည်။

၄။ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်အတွက် အရေးပါသော ဘဏ္ဍာရေးဆိုင်ရာကိန်းဂဏန်းများအပေါ် အခြေခံစစ်ချက်များ

စုစုပေါင်းရရန်ပိုင်ခွင့် (Asset)

ဘဏ်လုပ်ငန်းကဏ္ဍ၏ စုစုပေါင်းရရန်ပိုင်ခွင့်အခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၆၁,၂၀၂.၂၅ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၆.၃၄% တိုးတက်ခဲ့ပြီး၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ပါဝင်မှုများ ပိုမိုတိုးတက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ချေးငွေ (Loan)

ဘဏ်၏စုစုပေါင်းရရန်ပိုင်ခွင့်တွင် ချေးငွေမှာပမာဏအများဆုံးပါဝင်ပါသည်။ အရည်အသွေးမမီ နိမ့်ကျသော ချေးငွေများမှာဘဏ်အတွက် ဆုံးရှုံးနိုင်ခြေပိုမိုများပြားစေပြီး၊ ဘဏ်၏ဝင်ငွေကျဆင်းခြင်း၊ ငွေကြေးလွယ်ကူမှုကျဆင်းခြင်း၊မတည်ရင်းနှီးငွေလျော့နည်းခြင်းစသည့်ပြဿနာများပေါ်ပေါက်လာ စေနိုင်ပါသည်။ ထို့ကြောင့် ဘဏ်များမှ စံမီချေးငွေများကိုသာ ထုတ်ချေးရန်လိုအပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ အိမ်ရာချေးငွေ၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (SMEs) နှင့် အထွေထွေလုပ်ငန်းများသို့ ချေးငွေများထုတ်ချေးပေးလျှက်ရှိပါသည်။ SMEs ကဏ္ဍကို ပိုမိုအားပေးရန် မူဝါဒချမှတ်ထားသည်နှင့်အညီ အဆိုပါကဏ္ဍသို့ ကျပ် ၉၆၃.၄၁ ဘီလီယံ ထုတ်ချေးထားပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ ချေးငွေအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၂၇,၃၂၇.၄၇ ဘီလီယံရှိပြီး၊ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၁၁.၂၈%တိုးတက်ခဲ့ပါသည်။ အဓိကတိုးတက်ခြင်းမှာ နိုင်ငံပိုင်ဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများကချေးငွေပမာဏ ပိုမို တိုးတက်ထုတ်ချေးမှုကြောင့် ဖြစ်ပါသည်။

အပ်ငွေ (Deposit)

ငွေဖြစ်လွယ်သောရရန်ပိုင်ခွင့်များတွင် လက်ဝယ်ရှိငွေလက်ကျန်များ၊ ဗဟိုဘဏ်နှင့်အခြားသော ဘဏ်များရှိ ငွေလက်ကျန်များ၊ (၃)လသက်တမ်းရှိလျော့နှုန်းဖြင့် ဝယ်ယူထားသော ဘီလ်များ၊ အစိုးရ ငွေတိုက်စာချုပ်များ ပါဝင်ပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ အပ်ငွေအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၄၅,၈၃၄.၄၄ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၅.၆၈ % တိုးတက်ခဲ့ပါသည်။ ထို့သို့တိုးတက်ခြင်းမှာ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲများ၏ အပ်ငွေများတိုးတက် လာခြင်းကြောင့် ဖြစ်ပါသည်။

မတည်ရင်းနှီးငွေ (Capital)

ဘဏ်တစ်ဘဏ်၏ မတည်ငွေရင်းပမာဏသည် ထိုဘဏ်၏ ငွေကြေးခိုင်မာမှုနှင့် ပြန်လည် ပေးဆပ်နိုင်စွမ်း (Solvency) ကို ညွှန်ပြလျှက်ရှိပါသည်။ မမျှော်လင့်ဘဲ ကြုံတွေ့ရသည့်ဆုံးရှုံးမှုများ (Unanticipated Losses) ကိုဘဏ်၏ မတည်ရင်းနှီးငွေမှ ခုနှိမ်မည်ဖြစ်သော်လည်း ဆုံးရှုံးမည့် ပမာဏကြီးမားမည်ဆိုပါက ဘဏ်အနေဖြင့် ပေးဆပ်ရန်ရှိသည်တို့ကို ပေးနိုင်စွမ်းရှိတော့မည်မဟုတ်ပါ။ ထို့ပြင်ချေးငွေများတိုးမြှင့်ထုတ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်နှင့် ပုံသေပိုင်ပစ္စည်းများ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဝယ်ယူရန်စသည်တို့အတွက် လိုအပ်သည့်ရန်ပုံငွေများရရှိနိုင်ရန် မတည်ရင်းနှီးငွေလိုအပ်ပါသည်။
ဘဏ်အနေဖြင့် မတည်ရင်းနှီးငွေ မြင့်မားလေ၊ ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိလေဖြစ်ပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ထည့်ဝင်ပြီးမတည်ရင်းနှီးငွေအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၃,၂၂၈.၇၇ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၈.၁၄% တိုးတက်ခဲ့ပါသည်။ အဓိကအားဖြင့် နိုင်ငံပိုင်ဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များမှ မတည်ရင်းနှီးငွေများ တိုးမြှင့်ထည့်ဝင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များ (Liquid Assets)

ဘဏ်လုပ်ငန်းကဏ္ဍ၏ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၂၈,၅၃၈.၆၀ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၅.၃၈ % တိုးတက်ခဲ့ပါသည်။

နိုင်ငံပိုင်ဘဏ်များ၏ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၁၂,၂၆၆.၆၃ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၄.၅၆% တိုးတက်ခဲ့ပါသည်။


ပုဂ္ဂလိကဘဏ်များ၏ ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၁၀,၉၉၂.၃၃ ဘီလီယံရှိပြီး ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်ပါက ၉.၆၇% တိုးတက်ခဲ့ပါသည်။ ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များတိုးလာခြင်းသည် ဘဏ်များတွင် အရေးပေါ်ငွေလိုအပ်ချက်များအတွက်အထောက်အကူပြုပြီး ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များတွင် ဘဏ်၏ ငွေသားလက်ကျန်၊ ဗဟိုဘဏ်တွင်အပ်နှံထားသည့် ငွေသားလက်ကျန်နှင့် နိုင်ငံခြားအဆက် အသွယ်ဘဏ်များတွင်ထားရှိသောငွေသားလက်ကျန်များ အဓိကတိုးလာခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများ၏ ငွေဖြစ်လွယ်သောရန်ပိုင်ခွင့်များအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၅,၂၇၉.၆၄ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်ပါက ၃၁.၈၉% တိုးတက်ခဲ့ပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏အရေးပါသော ဘဏ္ဍာရေးကိန်းဂဏန်းများ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှင့် ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တို့ အခြေအနေအား နှိုင်းယှဉ်၍ ပုံ(၁) ၊ ပုံ(၂)၊ ပုံ(၃) နှင့် ပုံ(၄) တို့ဖြင့် ဖော်ပြထားပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ အရေးပါသော ဘဏ္ဍာရေး ကိန်းဂဏန်းများအခြေအနေ



ပုံ (၁) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်


နိုင်ငံပိုင်ဘဏ်များ၏ အရေးပါသော ဘဏ္ဍာရေး ကိန်းဂဏန်းများအခြေအနေ



ပုံ (၂) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပုဂ္ဂလိကဘဏ်များ၏ အရေးပါသော ဘဏ္ဍာရေး ကိန်းဂဏန်းများအခြေအနေ



ပုံ (၃) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏အရေးပါသော ဘဏ္ဍာရေး ကိန်းဂဏန်းများအခြေအနေ



ပုံ (၄) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဝင်ငွေ (Income)

ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏အခွန်မဆောင်မီ ဝင်ငွေရရှိမှုအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၁၂၆.၃၁ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်ပါက ၇၁.၇၃% လျော့နည်းခဲ့ပါသည်။ ထိုသို့လျော့နည်းခြင်းမှာ ဘဏ္ဍာနှစ်အပြောင်းအလဲကြောင့် ဖြစ်ပါသည်။

နိုင်ငံပိုင်ဘဏ်များ၏ အခွန်မဆောင်မီဝင်ငွေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၆၈.၂၅ ဘီလီယံရှိပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်ပါက ၇၀.၇၈% လျော့နည်းခဲ့ပါသည်။

ပုဂ္ဂလိကဘဏ်များ၏ အခွန်မဆောင်မီဝင်ငွေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉.၁၈ ဘီလီယံရှိပြီး ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်ပါက ၈၅.၃၁ % လျော့နည်းခဲ့ပါသည်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ အခွန်မဆောင်မီဝင်ငွေမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ကျပ် ၂၈.၈၈ ဘီလီယံ အမြတ်ဖြစ်ပေါ်ခဲ့ပြီး၊ ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်ပါက ၉၇.၂၆ % တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

ငွေကြေးလွယ်ကူမှုအချိုး (Liquidity Ratio)

ဘဏ်တစ်ဘဏ်၏ငွေကြေးလွယ်ကူမှု ဖြစ်၊ မဖြစ် ဆိုသည့်အချက်ကို ဘဏ်၏ မြီစား၊ မြီရှင်များပါ စိတ်ဝင်စားလေ့ရှိကြပါသည်။ ၎င်းတို့မှဘဏ်အနေဖြင့် ၎င်းတို့၏ငွေများကို ထုတ်ပေးနိုင်စွမ်းမရှိဟု ထင်မြင်ယူဆလာပါက Bank Run ဖြစ်ပေါ်ပြီးဒေဝါလီခံရခြင်းအပြင် ဘဏ်စနစ် တစ်ခုလုံးသို့ ကူးစက်ပြီး ဘဏ်လုပ်ငန်းအကြပ်အတည်း (Banking Crisis) ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ဘဏ်များသည် ဗဟိုဘဏ်မှသတ်မှတ်ထားသည့် ငွေကြေးလွယ်ကူမှုအချိုး လိုအပ်ချက်ကို လိုက်နာရန် လိုအပ်ပါသည်။

ငွေကြေးလွယ်ကူမှုအချိုးမြင့်မားတိုင်း ကောင်းသည်ဟုမဆိုနိုင်ပါ။ ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့် ပမာဏများလေလေ ချေးငွေထုတ်ချေးခြင်းစသည့်ဝင်ငွေရစေသည့် ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ နည်းလေဖြစ်ရာ ဘဏ်၏ဝင်ငွေလျော့နည်းမှုကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် မိမိဘဏ်အတွက် သင့်လျော်မည့် ငွေကြေးလွယ်ကူမှုကို မှန်ကန်စွာချိန်ဆနိုင်ရန် အရေးကြီးပါသည်။


ဘဏ်များအနေဖြင့်ငွေကြေးလွယ်ကူမှုအချိုးအား အနည်းဆုံး ၂၀ % ထားရှိရန် ဗဟိုဘဏ်က သတ်မှတ်ထားပါသည်။ ငွေကြေးလွယ်ကူမှုအချိုးဆိုသည်မှာ ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်နှင့် သတ်မှတ်ထားသောပေးရန်တာဝန်အချိုးချထားခြင်းဖြစ်ပါသည်။ ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်တွင် လက်ဝယ်ရှိငွေနှင့်ဘဏ်များရှိငွေလက်ကျန်များ၊ ဗဟိုဘဏ်ရှိငွေလက်ကျန်၊ ဝယ်ယူထားသော အစိုးရငွေ တိုက်စာချုပ်များ၊ (၃) လ သက်တမ်းရှိလျော့နှုန်းဖြင့်ဝယ်ယူထားသော ဘီလ်များ ပါဝင်ပြီး၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

သတ်မှတ်ထားသောပေးရန်တာဝန်တွင် အပ်ငွေများနှင့် ငွေပေးအမိန့်များပါဝင်ပါသည်။ ဘဏ်အနေဖြင့် ငွေကြေးလွယ်ကူမှုအချိုးမြင့်မားစွာ ကိုင်တွယ်ထားပါက ဝင်ငွေရရှိမှုနည်းပါးနိုင်ပြီး၊ ငွေကြေးလွယ်ကူမှုအချိုးနည်းပါက ငွေအပ်နှံသူများ ငွေပြန်လည်ထုတ်ယူသည့်အခါ အခက်အခဲ ဖြစ်ပေါ်နိုင်သဖြင့် ဘဏ်များအနေဖြင့် ငွေကြေးလွယ်ကူမှုအချိုးအား ၂၀ %နှင့် ၃၀ % အကြားရှိရန် ထိန်းသိမ်းဆောင်ရွက်ပါသည်။


ဘဏ်လုပ်ငန်းကဏ္ဍ၏ပျမ်းမျှငွေကြေးလွယ်ကူမှုအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လဘဏ္ဍာနှစ်တွင် ၄၉.၃၁% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၃၈.၈၅% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လကာလနှင့် နှိုင်းယှဉ်လျှင် ၁၀.၄၆ % တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်များ အခြေအနေအား ၂၀၁၆-၂၀၁၇ ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ်၊ ပထမ(၆) လဘဏ္ဍာနှစ်များအား နှိုင်းယှဉ်၍ ပုံ (၅) ၊ ပုံ (၆) နှင့် ပုံ(၇) ဖြင့် ဖော်ပြထားပါသည်။




ပုံ (၅) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်



ပုံ (၆) ဇစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားဘဏ်များ၏ ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်များ



ပုံ (၇) ဇစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ချေးငွေနှင့်အပ်ငွေအချိုး (Loan to Deposit Ratio)

ဘဏ်များသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေကြေးလွယ်ကူမှုအချိုး (၂၀%)ကို ချန်လှပ်၍ လက်ခံထားသော အပ်ငွေ၏ (၈၀ %) ခန့်အားချေးငွေ ထုတ်ချေးနိုင်ပါသည်။ ထို့ကြောင့် ချေးငွေနှင့်အပ်ငွေအချိုးမှာ ၇၀% နှင့် ၈၀% ကြား ထုတ်ချေးပါက သင့်တော်ကောင်းမွန်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ချေးငွေများထုတ်ချေးခြင်းဖြင့်ဘဏ်တွင်ဝင်ငွေရရှိစေနိုင်သော်လည်း တစ်ဖက်တွင်မူစီသောချေးငွေများသည်သာတိုင်းပြည်၏ထုတ်လုပ်မှုကဏ္ဍတိုးတက်ရန်အထောက်အကူပေးနိုင်ပြီးဘဏ်တွင်ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေလျော့နည်းစေမည်ဖြစ်၍ဘဏ်များအနေဖြင့် စီသောချေးငွေများကို ပိုမိုထုတ်ချေးရန်လိုပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ချေးငွေနှင့်အပ်ငွေအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၅၉.၆၂% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၅၆.၆၃% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၂.၉၉% တိုးတက်ခဲ့ပါသည်။

နိုင်ငံပိုင်ဘဏ်များ၏ ချေးငွေနှင့်အပ်ငွေအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၄၂.၈၆% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၃၂.၉၀% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၉.၉၆% တိုးတက်ခဲ့ပါသည်။

ပုဂ္ဂလိကဘဏ်များ၏ ချေးငွေနှင့်အပ်ငွေအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၆၇.၄၈% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၆၈.၀၀% ရှိခဲ့သဖြင့်ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၀.၅၂% လျော့နည်းခဲ့ပါသည်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ ချေးငွေနှင့်အပ်ငွေအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၄၃.၃၂% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၄၀.၄၉% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၂.၈၃% တိုးတက်ခဲ့ပါသည်။

ငွေသားကိုင်ဆောင်ထားမှုနှင့်စုစုပေါင်းရရန်ပိုင်ခွင့် (Cash to Total Assets)

ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေသားကိုင်ဆောင်ထားမှုနှင့် စုစုပေါင်းရရန်ပိုင်ခွင့်အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၁၁.၂၂% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၃၁.၇၆% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၂၀.၅၄%လျော့နည်းခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုများအပေါ်ပြန်ရချက် (Return on Equity-ROE)

ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြန်ရချက်ဆိုသည်မှာ အသားတင်ဝင်ငွေနှင့် အစုရှင်များ၏ ရရန်ပိုင်ခွင့်အချိုးချထားခြင်းဖြစ်ပါသည်။ အစုရှင်များ၏ ရရန်ပိုင်ခွင့်ပြောင်းလဲခြင်းမရှိဘဲ အသားတင်ဝင်ငွေတိုးပါက ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက်များသဖြင့် ကောင်းမွန်ပါသည်။ ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြန်ရချက်အချိုးသည် ၁၀% နှင့် ၁၅% အချိုးရှိပါက ကောင်းမွန်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဘဏ်လုပ်ငန်းကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ်ပြန်ရချက် (ROE) မှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၂.၄၃% ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၁၁.၉၉% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ရင်းနှီးမြှုပ်နှံမှုအပေါ်ပြန်ရချက် ၉.၅၆ % လျော့နည်းခဲ့ပါသည်။

နိုင်ငံပိုင်ဘဏ်များ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက် (ROE) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၈.၈၂%၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆၁.၃၉%ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၅၂.၅၇% လျော့နည်းခဲ့ပါသည်။

ပုဂ္ဂလိကဘဏ်များ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ်ပြန်ရချက် (ROE) မှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၁.၃၄% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၁၁.၃၁% ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်လျှင် ၉.၉၇% လျော့နည်းသွားကြောင်းတွေ့ရသဖြင့် ပုဂ္ဂလိကဘဏ်များ၏ ရင်းနှီး မြှုပ်နှံမှုအပေါ် ပြန်ရချက်ဝင်ငွေမြင့်မားအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။ သို့မှသာ ဘဏ်၏ အစုရှယ်ယာရှင်များ၏ ယုံကြည်မှုပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။

နိုင်ငံခြားဘဏ်၊ဘဏ်ခွဲများ၏ ရင်းနှီးမြှုပ်နှံမှုအပေါ်ပြန်ရချက် (ROE) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၁.၃၀% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၀.၉၂% ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၀.၃၈% တိုးတက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ရရန်ပိုင်ခွင့်များအပေါ်ပြန်ရချက် (Return on Assets)

ရရပိုင်ခွင့်များအပေါ် ပြန်ရချက်ဆိုသည်မှာ အသားတင်ဝင်ငွေနှင့် ရရန်ပိုင်ခွင့် အချိုးချထားခြင်း ဖြစ်ပါသည်။ ရရပိုင်ခွင့်ပြောင်းလဲခြင်းမရှိဘဲ အသားတင်ဝင်ငွေတိုးပါက ရရပိုင်ခွင့်များအပေါ် ပြန်ရချက်များ သဖြင့် ကောင်းမွန်ပါသည်။ ရရပိုင်ခွင့်ပေါ်မှ ဝင်ငွေရရှိအောင်ဆောင်ရွက်နိုင်လေ ရရန်ပိုင်ခွင့်များပေါ် ပြန်ရချက်အချိုးမြင့်မားလေဖြစ်ပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ရရန်ပိုင်ခွင့်များအပေါ်ပြန်ရချက်(ROA) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၀.၂၁%ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၀.၇၈% ရှိခဲ့သဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်ပါက ၀.၅၇% လျော့နည်းခဲ့ကြောင်းတွေ့ရှိရပါသည်။

နိုင်ငံပိုင်ဘဏ်များ၏ ရရန်ပိုင်ခွင့်များအပေါ်ပြန်ရချက် (ROA) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၀.၃၆% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁.၂၃% ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၀.၈၇% လျော့နည်းခဲ့ပါသည်။

ပုဂ္ဂလိကဘဏ်များ၏ ရရန်ပိုင်ခွင့်များအပေါ်ပြန်ရချက်(ROA) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် ၀.၀၈% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် ၀.၆၀% ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့်နှိုင်းယှဉ်ပါက ၀.၅၂% လျော့နည်းသွားကြောင်းတွေ့ရပါသည်။ ဘဏ်များ၏ စုစုပေါင်းရရန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပိုင်ခွင့်တွင် ချေးငွေများမှာ အများဆုံးပါဝင်၍ အရည်အသွေးမီချေးငွေများကသာ ဆုံးရှုံးမှုနည်းပါးစေပြီး ဘဏ်၏ဝင်ငွေရရှိနိုင်မည်ဖြစ်၍ အမြတ်ပြန်ရချက်ကောင်းမွန်စေရန်အတွက် အရည်အသွေးရှိသော ချေးငွေများ (Quality Loans) များကိုသာ ထုတ်ချေးသွားရန်လိုကြောင်း တွေ့ရှိရပါသည်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲများ၏ ရရန်ပိုင်ခွင့်များအပေါ် ပြန်ရချက် (ROA) အချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် ၀.၄၂% ရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၀.၂၇% ရှိသဖြင့် ယခင်နှစ် ၁၂ လ ကာလနှင့် နှိုင်းယှဉ်လျှင် ၀.၁၅% တိုးတက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

မတည်ငွေရင်းလုံလောက်မှုအချိုး (Capital Adequacy Ratio)

မြန်မာနိုင်ငံတွင်မြေနှင့်အဆောက်အဦအာမခံဖြင့် ချေးငွေထုတ်ချေးမှု ရာခိုင်နှုန်းမှာများပြား နေသည့်အတွက် မြေနှင့်အဆောက်အဦဈေးနှုန်းများ ရုတ်တရက်ကျဆင်းသွားပါက ငွေဖြစ်လွယ်မှု အချိုးကျဆင်းသွားပြီး ငွေရေးကြေးရေးအကျပ်အတည်းဖြစ်ပေါ်မှုဆီသို့ ဦးတည်သွားနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ရရန်ပိုင်ခွင့်များပေါ်တွင် ဆုံးရှုံးနိုင်ခြေ (Risk Weighted Assets) အလေးပေးကိန်းအသုံးပြု၍တွက်ချက်သည့် မတည်ရင်းနှီးငွေလုံလောက်မှုစည်းမျဉ်းအား (၇.၇.၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အမိန့်ကြော်ငြာစာအမှတ်(၁၆/၂၀၁၇) ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍ(Banking Sector) ၏ ပျမ်းမျှမတည်ငွေရင်းလုံလောက်မှုအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် Tier-1 Capital Ratio ၁၂.၃၁% နှင့် Regulatory Capital Ratio ၁၂.၀၃% ရှိပြီး၊ အနည်းဆုံးလိုက်နာရမည့် Tier-1 Capital Ratio ၄% နှင့် Regulatory Capital Ratio ၈% အထက်တွင်ရှိကြောင်းတွေ့ရှိရပါသည်။ သို့ရာတွင် ပုဂ္ဂလိကဘဏ်များ၏ ပျမ်းမျှမတည်ငွေရင်း လုံလောက်မှုအချိုးမှာ ၂၀၁၈ ခုနှစ်၊ ပထမ(၆) လ ဘဏ္ဍာနှစ်တွင် Tier-1 Capital Ratio ၆.၃၀% နှင့် Regulatory Capital Ratio ၇.၂၅% ရှိပြီး၊ ပုဂ္ဂလိကဘဏ်အချို့၏ မတည်ငွေရင်းလုံလောက်မှုအချိုး ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တစ်ခုချင်း၏ အခြေအနေအပေါ် မူတည်၍ Corrective Action Plan များ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၅။ ဘဏ်များအားပြန်လည်တည့်မတ်စေရန် ဆောင်ရွက်ခဲ့မှုများ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ Assets and Liabilities Management အားနည်းချက်၊ အားသာချက်များကို Off-site/On-site Findings များမှတစ်ဆင့် ဘဏ်၏ Risk Management ကိုပိုမိုခိုင်မာစေရန်၊ (၇-၇-၂၀၁၇) ရက်နေ့တွင်ဗဟိုဘဏ်မှ မတည်ငွေရင်းလုံလောက်မှု ဆိုင်ရာစည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းတို့ကိုထုတ်ပြန်ခဲ့ပြီးနောက် ဘဏ်များ၏ ချေးငွေ Quality ကိုဆန်းစစ်ခဲ့ရာ အချို့ဘဏ်များသည် မတည်ငွေရင်းလုံလောက်မှုအချိုး (CAR) ကျဆင်းခဲ့ပါသည်။ ထိုသို့ကျဆင်းခဲ့သည့်အတွက် ဗဟိုဘဏ်မှ ဘဏ်၏ Management အားခေါ်ယူတွေ့ဆုံကာ အနီးကပ်ကြီးကြပ်လျက်ရှိပါသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Core Capital ၏ 20% ထက်ကျော်လွန်ထုတ်ချေးထားသော ချေးငွေများကို သတ်မှတ်ပမာဏအတွင်း လျော့ချရန်၊ စာရင်းပိုထုတ်ချေးငွေများ (Overdraft) ကို (၁) နှစ်အတွင်း (၅၀ %) လျော့ချရန်၊ (၂) နှစ်အတွင်း (၃၀%) လျော့ချရန်၊ (၃) နှစ်အတွင်း (၂၀%) လျော့ချရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်အမှတ် (၇/၂၀၁၇) ဖြင့် ဘဏ်များ လိုက်နာရန် ညွှန်ကြားခဲ့ပါသည်။


၆။ ငွေရေးကြေးရေးကုမ္ပဏီများအားကြီးကြပ်စစ်ဆေးခြင်း

ငွေရေးကြေးရေးကုမ္ပဏီများသည်အများပြည်သူထံမှအပ်နှံငွေများမဟုတ်သောအခြားနည်းဖြင့် စုစည်းရရှိသည့် ရန်ပုံငွေများဖြင့် ကုန်ပစ္စည်းဝယ်ယူနိုင်ရန်လည်းကောင်း၊ ဝန်ဆောင်မှုများအတွက် သုံးစွဲနိုင်ရန်လည်းကောင်း၊ ချေးငွေများထုတ်ပေးခြင်းကို အဓိကထား၍ဆောင်ရွက်ကြပါသည်။ ၎င်းအပြင်အငှားဝယ်စနစ် (Hire Purchase) ဖြင့်လည်း ငွေရေးကြေးရေးကုမ္ပဏီများမှဝန်ဆောင်မှု ပေးရာပုံမှန်ဝင်ငွေရှိသော်လည်း တန်ဖိုးကြီးသော လူသုံးကုန်ပစ္စည်းများ တစ်လုံးတစ်ခဲတည်း မပေးချေ နိုင်သူများအတွက် အရစ်ကျပြန်လည်ပေးဆပ်နိုင်ရန် ငွေရေးကြေးရေးကုမ္ပဏီတစ်ခုချင်းအလိုက် စည်းကမ်းချက်များ၊ လူပုဂ္ဂိုလ်အာမခံချက်များဖြင့် ဆောင်ရွက်ပါသည်။


ငွေရေးကြေးရေးကုမ္ပဏီများသည် လစဉ် ယင်းတို့၏ စုစုပေါင်းဝင်ငွေ၊ သုံးငွေ၊ ချေးငွေရှင်းတမ်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Off-site Monitoring ပြုလုပ်၍ စိစစ်သုံးသပ်ပြီး၊ On-site Team များမှလည်း သွားရောက်စစ်ဆေးလျက်ရှိပါသည်။ ငွေရေး ကြေးရေးကုမ္ပဏီများသည် ၂၀၁၈ ခုနှစ်၊ ပထမ (၆) လ ဘဏ္ဍာနှစ်တွင် စုစုပေါင်းချေးငွေမှာ ကျပ် ၇၀.၁၁ ဘီလီယံရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းချေးငွေမှာ ကျပ် ၆၈.၀၆ ဘီလီယံ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်


ရှိ၍ ပမာဏအားဖြင့် ကျပ် ၂.၀၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၃% တိုးတက်ခဲ့ပါသည်။ ငွေရေးကြေးရေး ကုမ္ပဏီများ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ လ ဘဏ္ဍာနှစ်တို့ရှိ ချေးငွေအခြေအနေအား ပုံ (၈)၊ ရရန်ပိုင်ခွင့် အခြေအနေအား ပုံ (၉)နှင့် ဝင်ငွေ၊ သုံးငွေ အခြေအနေအား ပုံ (၁၀) ဖြင့် ဖော်ပြထားပါသည်။



ပုံ (၈) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်



ပုံ (၉) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်



ပုံ (၁၀) ဇာစ်မြစ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ASEAN အဖွဲ့ဝင် အခြားဗဟိုဘဏ်များနည်းတူ ငွေရေးကြေးရေးစနစ်ပိုမိုခိုင်မာတောင့်တင်းစေရန် Rule-Based Supervision စနစ်မှ Risk-Based Supervision စနစ်သို့ ပြောင်းလဲရန် မူဝါဒချမှတ်ခဲ့ပြီး၊ ဘဏ်များ၏ Risk Management ပိုမိုအားကောင်းစေရန်အတွက် Credit Risk, Operational Risk, Market Risk, Liquidity Risk, Legal, Regulatory and Reputational Risk, Group Risk and Strategic Risk တို့အား အခြေခံ၍ ကြီးကြပ်ဆောင်ရွက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။